

ဒီယလေကျမ်း - အမှတ် သုံး

နှစ်ဆယ့်ရှစ် ရူပါရုံများ

Jeff Pippenger

2023-11-25

ယခုအခါ ကျွန်ုပ်တို့သည် ဒီယလေကျမ်းအတွင်းရှိ လဝေရာကျမ်း ၂၆ ၏ “ခုနစ်ကျိမ္း” အကခြင်းကို လဝေရာကျမ်းကြည့်ပါ။ မိမိတို့၏ မျက်စိကို ပိတ်ထားရန် ရွေးချယ်ခဲ့သူများအတွက် ၎င်းသည် ဖုံးကွယ်လျက်ရှိသော်လည်း၊ မငြိလိုသူများအတွက်မူ ၎င်းသည် ထင်ရှားစွာ ရှိနေသည်။ ကျွန်ုပ်တို့သည် ဒီယလေကျမ်း အခန်း ၈၊ အခန်းငယ် ၁၃ မှ စတင်မည်။

ထိုနောက် သန်ရှင်းသူတစ်ပါး မိန့်ဆိုနေသည်ကို ငါကပြောရ၏။ ထိုမိန့်ဆိုသော သန်ရှင်းသူထံ သန်ရှင်းသူတစ်ပါးက၊ နှစ်စဉ်ယဇ်ပူဇော်ခြင်းနှင့် ပတ်သက်သော ရူပါရုံ၊ ပျက်စီးစေသော လွန်ကျူးမှု၊ သန်ရှင်းရာဌာနနှင့် စစ်ဗိုလ်ခံကြံကိုပါ ခြေဖြင့်နှင်းချခြင်းခံရစေမည့်အရာတို့သည် ကာလအဘယ်မျှ ကြာမည်နည်းဟု မေးလေ၏။ ဒီယလေ ၈:၁၃။

ဤအခန်းငယ်သည် “ထိုနောက်” ဟူသောစကားဖြင့် စတင်ထားပြီး ဒီယလေက ယခင်အခန်းငယ်ဆယ်ခုအတွင်း မကပြသမိက မပြခဲ့ပါ။ သာမညာပရောဖက်ဆိုင်ရာ သမိုင်းအမည်နှင့် ခွဲခြားဖော်ပြချက်ရှိသည်။ အခန်း၏ ပထမနှင့် ဒုတိယအခန်းငယ်တို့တွင် ဒီယလေသည် ထိုအမည်ကို လက်ခံရရှိခဲ့သော နှစ်ကိုလည်းကောင်း၊ ဥလိုင်မမြစ်အနီး၌ ထိုအမည်ကို လက်ခံရရှိခဲ့သော ကြောင်းကိုလည်းကောင်း ဖော်ထုတ်ထားသည်။ တတိယအခန်းငယ်မှ ဒွါဒသမအခန်းငယ်အထိ သူသည် ပရောဖက်ဆိုင်ရာ သမိုင်းအမည်ကို “မငြိ” ရသည်။ “ထိုနောက်” သူသည် မေးခွန်းတစ်ခုနှင့် အဖြေတစ်ခုတို့ ပါဝင်သော ကောင်းကင်ဆိုင်ရာ ဆွေးနွေးပြောဆိုမှုကို “ကပြ” ရသည်။ ဆယ့်ငါးမအခန်းငယ်တွင် သူသည် မကပြသမိက မိမိ “မငြိ” ခဲ့သော ပရောဖက်ဆိုင်ရာ သမိုင်းအမည်သည် အဘယ်အရာကို ကိုယ်စားပြုကြောင်းကို စတင်ရှာဖွေလာသည်။ ဒီယလေသည် တတိယအခန်းငယ်မှ ဒွါဒသမအခန်းငယ်အထိ “မငြိ” ခဲ့သော အမည်နှင့်၊ သူ “ကပြ” ခဲ့သော ကောင်းကင်ဆိုင်ရာ ဆွေးနွေးပြောဆိုမှုတို့အကြားရှိ ကွာခြားချက်ကို အသိအမှတ်ပြုရန်မှာ မရှိမဖြစ် အရေးကြီးသည်—အကခြင်းမှာ ထိုနှစ်မျိုးသည် မတူညီသော အမည်နှစ်ရပ် ဖြစ်ကြသောကြောင့်ပင်။

သို့ရာတွင် သင်တို့၏မျက်စိများသည် မငြိသောကြောင့် မငှင်လော့ရ၏။ သင်တို့၏နားများလည်း ကြားသောကြောင့် မငှင်လော့ရ၏။ မသေ ၁၃:၁၆။

အခန်းငယ် ၁၃ တွင် မေးထားသောမေးခွန်းမှာ “ရူပါရုံသည် အဘယ်မျှကာလကြာမည်နည်း” ဟူ၍ဖြစ်ပြီး “ရူပါရုံ” ဟု ဘာသာပြန်ထားသော စကားလုံးသည် အခန်းငယ် ၁၆ တွင် “ရူပါရုံ” ဟု ဘာသာပြန်ထားသော စကားလုံးနှင့် မတူညီသော ဟာမေတြကားလုံးတစ်လုံးဖြစ်သည်။

ထိုအခါ ဥလိုင်မမြစ်၏ ကမ်းနှစ်ဖက်အကြားမှ လူတစ်ဦး၏ အသံကို ငါကပြောရ၏။ ထိုအသံက ခေါ်၍၊ “ဂါမငြိလ၊ ဤသူအား ဗျာဒိတ်ရူပါရုံကို နားလည်စေပေ” ဟု ဆိုလေ၏။ ဒီယလေ ၈:၁၆။

ဟီဘရူးစကားလုံး မတူကွဲပြားသော နှစ်လုံးကို အင်ဂလိပ်ဘာသာ၌ “vision” ဟူသော စကားလုံးတစ်လုံးတည်းဖြင့် ဘာသာပြန်လိုက်ခြင်းကြောင့် လဝေရာကျမ်း နှစ်ဆယ့်ခြောက်ပါ “ခုနစ်ကျိမ္း” သည် “မျက်စိရှုစေတည့်တည့်၌ ဝှက်ထားခြင်းခံရ” သကဲ့သို့ ဖြစ်သွားခဲ့သည်။ သမုမာကျမ်းစာကို အပေါ်ယံသာ လျင်မြန်စွာ ဖတ်ရှုသဘောပေါက်ခြင်းဖြင့်သာ ကျနေပုံနသေသတို့သည် ဟီဘရူးစကားလုံး မတူညီသော ဤနှစ်လုံးကို စကားလုံးတစ်လုံးတည်းဟု မှတ်ယူကြပြန်လည်း၊ ထိုသို့ပြုခြင်းသည် သူတို့အတွက် မိမိတို့ကိုယ်တိုင်

အနုတရာယ်ဖြစ်စေသောအရာပင် ဖြစ်၏။

အပေါယ်မျက်နှာပင်ကိုသာ အလျင်အမြန်ဖတ်ရှု၍ ကျယ်လွှားသွားခြင်းသည် အကျိုးအမပြင် အနည်းငယ်သာ ပေးနိုင်မည်။ ၎င်းကို နားလည်သဘောပေါက်ရန် စဉ်းစားဆင်ခြင်မှုရှိသော စူးစမ်းလေ့လာခြင်းနှင့် စိတ်အားထက်သန်စွာ၊ ပင်ပန်းခက်ခဲမှုကို ခံယူရသော လေ့လာဆည်းပူးမှုတို့ လိုအပ်သည်။ နှုတ်ကပတ်တော်အတွင်း၌ မျက်နှာပင်အောက်တွင် ဖုံးကွယ်ထားသော အဖိုးတန်သတ္တုတိုက်ကြွေများနှင့် တူသော အမှန်တရားများ ရှိနေသည်။ လူသည် ရှုနေနှင့် ငွေကို တူးဖော်သကဲ့သို့ ၎င်းတို့ကို တူးဖော်ရာဖွဲ့ခြင်းအားဖြင့် ဝှက်ထားသော ဘဏ္ဍာများကို တွေ့ရှိရသည်။ အမှန်တရား၏ သက်သေခံချက်သည် သမုမာကျမ်းစာကိုယ်တိုင်အတွင်း၌ ရှိကြောင်း သိချောစေပေ။ ကျမ်းချက်တစ်ချက်သည် အခြားကျမ်းချက်များကို ဖွင့်လှစ်ပေးသော သဘောမျိုးဖြစ်သည်။ ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုကျမ်းပြုဝရံ ဝှက်ထားသော အနက်အဓိပ္ပာယ်ကို ဖွင့်ပြောစေပေးပြီး ကျွန်ုပ်တို့၏ နားလည်ခြင်းအတွက် နှုတ်ကပတ်တော်ကို ရှင်းလင်းထင်ရှားစေတော်မူသည်။ “ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ပေါ်ထွက်ခြင်းသည် အလင်းကို ပေး၏၊ ရိုးရှင်းသောသူတို့အား နားလည်ခြင်းကို ပေး၏။” Fundamentals of Christian Education, 390.

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ “ အချက်အလက်တိုင်းတွင် ဆိုင်ရာအရင်းပါရှိသည်” ဟု ကျွန်ုပ်တို့အား အသိပေးထားသည်။ ထိုကဏ္ဍအခန်း ရှစ်တွင် “ ရှုပါရုံ” ဟု ဘာသာပြန်ထားသော ဟိဘရူးစကားလုံး နှစ်မျိုး ကွဲပြားစွာ ရှိနေသည်ဟူသော အချက်ကို ကျွန်ုပ်တို့ မျက်နှာပင်ပုံရိပ် ရှေးချယ်လျှင်၊ လာအိုဒီကိ မျက်စိကန်းခြင်းကို ကိုယ်အပေါ်ကိုယ် သက်ရောက်စေခြင်းအတွက် ကျွန်ုပ်တို့ကိုယ်တိုင် တာဝန်ရှိကြသည်ဖြစ်သည်။ ရှေးဆိုရိုးစကားအရ “ မမေ့လိုသူများထက် ပို၍ မျက်စိကန်းသူ မရှိ” ဟူ၏။

“ လူသားတို့သည် ဤအသက်တာအတွက်ဖြစ်စေ၊ လာမည့်အသက်တာအတွက်ဖြစ်စေ၊ သင့်လျော်စွာ ပြင်ဆင်ခံရရန် နားလည်သင့်သည့် အခြေခံသဘောတရားအလုံးစုံကို သမုမာကျမ်းစာ၌ ပါဝင်လျက်ရှိသည်။ ထိုအခြေခံသဘောတရားများကိုလည်း လူတိုင်း နားလည်နိုင်ကြသည်။ ၎င်း၏ သွန်သင်ချက်ကို တန်ဖိုးထားသဘောပေါက်လိုသော စိတ်ဓာတ်ရှိသူမည်သူမဆို သမုမာကျမ်းစာမှ ကျမ်းပိုဒ်တစ်ပိုဒ်တည်းကိုပင် ဖတ်ရှုလျှင် အထောက်အကူပြုသော အတွေးတစ်စုံတစ်ရာကို မရဘဲ မနေပေ။ သို့ရာတွင် သမုမာကျမ်းစာ၏ အဖိုးအနုဂုဏ်ဆုံးသော သွန်သင်ချက်ကို အခါအားလျော်စွာဖြစ်စေ၊ အဆက်အစပ်မရှိသော လေ့လာမှုဖြင့်ဖြစ်စေ မရရှိနိုင်ပါ။ ၎င်း၏ ကြီးမြတ်သော အမှန်တရားစနစ်ကို အလျင်အမြန်ဖတ်ရှုသူ သို့မဟုတ် ဂရုမစိုက်သော စာဖတ်သူက ခွဲခြားသိမြင်နိုင်ရန် ထိုသို့ မတင်ပြထားပေ။ ၎င်း၏ ဘဏ္ဍာအများအပြားသည် မျက်နှာပင်အောက် နက်ရှိုင်းစွာ တည်ရှိနေကြပြီး၊ လုံ့လဝီရိယပါသော ရှာဖွေစူးစမ်းမှုနှင့် မပြတ်မလပ် အားထုတ်မှုတို့ဖြင့်သာ ရရှိနိုင်ကြသည်။ ထိုကြီးမားသော အလုံးစုံတစ်ရပ်ကို ဖွဲ့စည်းပေးသော အမှန်တရားများကို ‘ ဤနေရာတွင် အနည်းငယ်၊ ဟိုနေရာတွင် အနည်းငယ်’ ဟူ၍ ရှာဖွေထုတ်ယူကာ စုဆောင်းရမည်။ Isaiah 28:10.”

“ ဤသို့ရှာဖွေ၍ အတူတကွစုစည်းထားသောအခါ၊ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု အပညွှတ်အဝကိုက်ညီစွာ ချိန်ညှိထားကြောင်း တွေ့ရှိရလိမ့်မည်။ ဧဝံဂေလိတရားကျမ်းတစ်စောင်စီသည် အခြားသောကျမ်းများကို ဖညွှတ်စွက်ပေးသောအရာဖြစ်ပြီး ပရောဖက်ပုဂ္ဂိုလ်တစ်စုံစီသည် အခြားပရောဖက်ပုဂ္ဂိုလ်တစ်စုံ၏ အနက်အဓိပ္ပာယ်ကို ဖော်ပြသောအရာဖြစ်ကာ၊ သမုမာတရားတစ်ခုစီသည် အခြားသမုမာတရားတစ်ခု၏ တိုးချဲ့ဖွဲ့ဖျိုးမှုဖြစ်သည်။ ယုဒဘာသာရင်းစနစ်၏ ပုံရိပ်အမျိုးအစားများကို ဧဝံဂေလိတရားအားဖြင့် ထင်ရှားစွာနားလည်နိုင်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ အခြေခံသဘောတရားတိုင်းသည် မိမိ၏နေရာရှိပြီး အချက်အလက်တိုင်းသည်

မိမိ၏ဆက်နွယ်အဓိပ္ပာယ်ရှိသည်။ ထို့ပြင် အစီအစဉ်နှင့် အကောင်အထည်ဖော်မှု နှစ်မျိုးစလုံး၌ ထိုအပည့်စုံသော ဖွဲ့စည်းတည်ဆောက်ပုံသည် ၎င်း၏ ရေးသားဖန်ဆင်းရှင်အကခြင်း သက်သေခံလျက်ရှိသည်။ ထိုသို့သော ဖွဲ့စည်းတည်ဆောက်ပုံကို အနန္တတသောဘုရား၏ စိတ်တော်မှတစ်ပါး မည်သည့်စိတ်ပင် မတွေးခေါ်စိတ်ကူးနိုင်၊ မဖန်တီးနိုင်ပေ။” Education, 123.

“ဗျာဒိတ်” ဟူသော စကားလုံးသည် ဒံယလေ အခန်းကိုးရစ်တွင် ဆယ်ကျိမြီ ပေါ်လာသည်။ သို့ရာတွင် ထိုဆယ်ကျိမြီ၌ ဟဗေတြကားလုံး နှစ်မျိုး ပါဝင်နေပေ၍ ထိုစကားလုံးနှစ်မျိုး၏ အဓိပ္ပာယ်များသည် တူညီခြင်းမရှိပါ။ အကယ်၍ ထိုနှစ်မျိုးသည် အဓိပ္ပာယ်တူညီခဲ့မည်ဆိုလျှင် ဒံယလေသည် ထိုဆယ်ကျိမြီစလုံးတွင် ထိုစကားလုံးနှစ်မျိုးအနက် တစ်မျိုးတည်းကိုသာ အသုံးပြုခြင်းမပြုမည် ဖြစ်သည်။ ဒံယလေသည် စကားလုံးနှစ်မျိုးကို ရေးသားခဲ့သည်မှာ၊ ထိုစကားလုံးနှစ်မျိုးစလုံး၌ မိမိတို့၏ သီးသန့်အဓိပ္ပာယ်များ ရှိကြသဖြင့်ဖြစ်ပေ၍ တစ်မျိုးမှာ ဒံယလေ “မငြိ” သော ဗျာဒိတ်ကို ကိုယ်စားပြုကြာ၊ အခြားတစ်မျိုးမှာ သူ “ကပြီး” သော ဗျာဒိတ်ကို ကိုယ်စားပြုသည်။ အခန်းငယ် ၁၃ တွင် “ဗျာဒိတ်” ဟု ဘာသာပြန်ထားသော စကားလုံးမှာ châzôn ဖြစ်ပေ၍ ၎င်း၏ အဓိပ္ပာယ်မှာ “မငြိကင်းတစ်ရပ်” သို့မဟုတ် “ဗျာဒိတ်တစ်ပါး”， “အိပ်မက်တစ်ခု” သို့မဟုတ် “ပရောဖက်ပြုချက်တစ်ရပ်” ဟူ၍ ဖြစ်သည်။ ၎င်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဒံယလေ အသုံးပြုအပေါ် အခြေခံ၍၊ ထိုအရာကို ကျွန်ုပ်တို့သည် “ပရောဖက်ပြုသော သမိုင်း၏ ဗျာဒိတ်” ဟု ခေါ်သည်။

ဒံယလေ အခန်း ရှစ်၏ ပထမပိုဒ်၌ ဒံယလေက “ရူပါရုံတစ်ပါးသည် ငါထံသို့ ပေါ်လာ၏” ဟုဆိုသည်။ ဒုတိယပိုဒ်၌လည်း သူသည် “ရူပါရုံအတွင်း၌ ငါမငြိရ၏” ဟူ၍ နှစ်ကျိမြီတိုင်တိုင် ဖော်ပြထားသည်။ ထိုနောက် တဆယ်သုံးပိုဒ်၌ “ရူပါရုံသည် အဘယ်မျှကပြမည်နည်း” ဟူသော မေးခွန်းကို ထုတ်ဖော်ထားသည်။ ထိုအသုံးအနှုန်းများအားလုံးမှာ ဟဗေတြကား “châzôn” ပင်ဖြစ်သည်။ ထိုနောက် တဆယ်ငါးပိုဒ်သို့ ရောက်သောအခါ၊ ဒံယလေက ထိုတူညီသောစကားလုံးကို အသုံးပြုခြင်း၌ အရေးအကြီးဆုံးအချိန်ဖြစ်ကောင်းဖြစ်သည်။ အကခြင်းမူကား သူက “ငါသည်”...“ရူပါရုံကို မငြိပီပြီ အနက်အဓိပ္ပာယ်ကို ရှာဖွေသောအခါ” ဟုဆိုထားသောကြောင့် ဖြစ်သည်။ ဒံယလေသည် châzôn ရူပါရုံကို မငြိပီပြီနောက်၊ ထိုရူပါရုံ၏ အဓိပ္ပာယ်ကို နားလည်လိုခဲ့သည်။ ဤအချက်သည် ထိုအခန်းအတွင်း၌ ဝတ်ပြုကျမ်း အခန်း နှစ်ဆယ့်ခြောက်ရှိ “ခုနစ်ကာလ” ကို ဖုံးကွယ်ထားခြင်းနှင့် ဆက်စပ်၍ အလွန်အရေးကြီးသော သက်ရောက်မှုရှိသည်။

ထိုအပြင်၊ သူသည် ဆယ့်ခုနစ်နှင့် နှစ်ဆယ့်ခြောက်မမြောက် အခန်းငယ်များတွင် châzôn ဟူသော စကားလုံးကိုလည်း အသုံးပြုထားသည်။ “ရူပါရုံ” ဟူသော စကားလုံးသည် ဒံယလေ အခန်းကိုးရစ်တွင် ဆယ်ကျိမြီ ပေါ်လာပီပြီ châzôn ဟူသော စကားလုံးသည် ထိုပေါ်လာမှုများအနက် ခုနစ်ကျိမြီကို ကိုယ်စားပြုသည်။ ဒံယလေသည် “ရူပါရုံ” ဟု ဘာသာပြန်ထားသော အခြား ဟဗေတြကားလုံးကို လေးကျိမြီ အသုံးပြုထားသည်။ ထိုအခြား ဟဗေတြကားလုံးမှာ mar’eh ဖြစ်ပေ၍ “အသွင်အပြင်” ဟု အဓိပ္ပာယ်ရသည်။

ဒံယလေအခန်းကိုးရစ် တွင် châzôn ကို ခုနစ်ကျိမြီတွဲရပီပြီ mar’eh ကို လေးကျိမြီတွဲရသည်။ ထိုနှစ်မျိုးကို ပေါင်းစည်းလျှင် ဒံယလေအခန်းကိုးရစ် တွင် အင်ဂလိပ်စကားလုံး “vision” ပေါ်လာသော အကျိမြီဆယ်ကျိမြီကို ကိုယ်စားပြုကြသည်။ ခုနစ်နှင့် လေးကျိ ပေါင်းလျှင် ဆယ်တစ် ဖြစ်သည်။ အကခြင်းမှာ mar’eh ဟူသော စကားလုံးကို ဒံယလေအသုံးပြုခြင်းသော အကျိမြီတစ်ကျိမြီတွင် ၎င်း၏ သတ်မှတ်အဓိပ္ပာယ်အတိုင်းပင် ဘာသာပြန်ထားသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ အခန်းငယ် ၁၅ တွင် ဒံယလေသည် ပရောဖက်ပြုခြင်း၏ châzôn ရူပါရုံ၏ အနက်ကို “ရှာဖွေ” နှစ်စဉ်၊ သူရဲ၌ “လူတစ်ယောက်၏ အသွင်အပြင်ကဲ့သို့သော အရာ” တစ်ခု “ရပ်နေ” လေသည်။ “အသွင်အပြင်” ဟူသော စကားလုံးမှာ mar’eh ပင် ဖြစ်သည်။ ထိုကခြင်း mar’eh ကို ဒံယလေအခန်းကိုးရစ် တွင် ဒံယလေက လေးကျိမြီအသုံးပြုထားပီပြီ ၎င်းတို့အနက် တစ်ကျိမြီမှာ ၎င်း၏ မူလအဓိပ္ပာယ်ဖြစ်သော

“အသွင်အပြင်” နှင့် ကိုက်ညီစွာ ဘာသာပုဂ္ဂိုလ်ထားကာ၊ ကျန်သော သုံးကျိပ်ကို “vision” ဟူ၍ ဘာသာပုဂ္ဂိုလ်ထားသည်။

King James Bible ကို ဘာသာပုဂ္ဂိုလ်ဆိုခဲ့သော လူတို့အပေါ် ဝေဖန်ပစ်တင်ခြင်းတစ်စုံတစ်ရာကို ကျွန်ုပ် အဆိုပုဂ္ဂိုလ်ခေါင်း မဟုတ်ပါ။ သို့ရာတွင် မှတ်သားရမည့်အချက်မှာ၊ အခန်းငယ် ၁၃ တွင် King James Bible အတွင်း ထည့်သွင်းထားသော စကားလုံးတစ်လုံးတည်းဖြစ်သည့် (sacrifice) ကို တွေ့ရပါပြီ။ ဗျာဒိတ်အာဝဇ္ဇာနောက် ထိုစကားလုံးသည် “မူရင်းကျမ်းစာသားနှင့် မသက်ဆိုင်” ဟု တိတိကျကျ ဖော်ပြထားသည်။ ထို့ပြင် ဗျာဒိတ်အာဝဇ္ဇာနောက် ထိုထည့်သွင်းထားသော စကားလုံးသည် “လူပညာဖြင့် ထည့်သွင်းထားခြင်း” ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ထိုအခန်းတစ်ခုတည်းအတွင်းမှာပင် ဟဖေဗြကားလုံး မတူညီသော နှစ်လုံးကို အင်ဂလိပ်စကားလုံး တစ်လုံးတည်းဖြင့် ဘာသာပုဂ္ဂိုလ်ထားသည်။ ဤစကားလုံး နှစ်လုံးအကွဲပြားမှု ကွာခြားချက်ကို သိမမြင်လက်ခံရန် မဖြစ်မနေ လိုအပ်သော အကြောင်းရင်းမှာ အလွန်နက်ရှိုင်းစွာ အရေးကြီးလှသောကြောင့် ဖြစ်သည်။

ထိုနောက် ငါ၊ ဒံယလေဖြစ်သော ငါသည် ထိုရူပါရုံကို မငြိမိအနက်ကို ရှာဖွေသောအခါ၊ ကြည့်ရှုလော့၊ ငါ့ရေ၌ လူတစ်ဦး၏ သဏ္ဍာန်ကဲ့သို့သောသူ တစ်ဦး ရပ်နေ၏။ ထိုအခါ ဥလိုင်မြစ်ကမ်းနှစ်ဖက်အကွဲမှ လူတစ်ဦး၏ အသံကို ငါကြားရ၏။ ထိုအသံသည် ခေါ်ဆိုလျက်၊ “ဂါဗြလ၊ ဤသူအား ထိုရူပါရုံကို နားလည်စေပေါ့” ဟု ဆို၏။ ဒံယလေ ၈:၁၅၊ ၁၆။

ဒန်နီယလေသည် မိမိယခုမှ “မငြိ” ခဲ့သော “châzôn vision” ၏ “အနက်အဓိပ္ပာယ်ကို ရှာဖွေ” နှစ်စဉ်တွင်၊ ခရစ်တော်က ဂဗေဇြလကို ဒန်နီယလေအား မိမိယခုမှ “ကပြ” ခဲ့သော “mar’eh vision” ကို နားလည်စေရန် “ပုဂ္ဂိုလ်” ရန် အကြောင်းကပြတော်မူသည်။ ဒန်နီယလေသည် ပရောဖက်ပုဂ္ဂိုလ်မိုင်း၏ ရူပါရုံကို နားလည်လိုခဲ့သော်လည်း၊ အခန်းငယ် ၁၃ တွင် Palmoni (that certain saint which spake) ဟု ဖော်ပြထားပြီးဖြစ်သော ခရစ်တော်သည် ဂဗေဇြလအား ဒန်နီယလေကို “châzôn vision” မဟုတ်ဘဲ “mar’eh vision” ကို နားလည်စေရန် ညွှန်ကြားတော်မူခဲ့သည်။ အခန်းငယ် ၁၅ နှင့် ၁၆ တို့တွင် ဂဗေဇြလ၏ သတ်မှတ်ထားသော ရည်ရွယ်ချက်မှာ ဒန်နီယလေအား “mar’eh vision” ကို နားလည်စေရန် ဖြစ်ကြောင်း ဖော်ပြထားပြီး၊ ထိုစကားလုံးကို “vision” ဟု ဘာသာပုဂ္ဂိုလ်ထားသော်လည်း ၎င်း၏ အဓိပ္ပာယ်မှာ “appearance” ဖြစ်သည်။ ၎င်းသည် ဒန်နီယလေ နားလည်လိုခဲ့သော ပရောဖက်ပုဂ္ဂိုလ်မိုင်း၏ ရူပါရုံ မဟုတ်ပေ။ ဂဗေဇြလ၏ တာဝန်အပ်နှင်းချက်ကို မသိမမှတ်မိပါက၊ ဝတ်ပြုကျမ်း နှစ်ဆယ့်ခြောက် အခန်းရှိ “ခုနစ်ကျိပ်” သည် မျက်မှောက်တည့်တည့်၌ပင် ဖုံးကွယ်လျက်ရှိနေသည်။

အခန်းငယ် နှစ်ဆယ့်ခြောက်တွင် “vision” ဟု ဘာသာပုဂ္ဂိုလ်ထားသော ဟဖေဗြကားလုံး နှစ်လုံးစလုံးသည် တစ်ခုတည်းသော အခန်းငယ်အတွင်း၌ တည်ရှိပေပြီး၊ ထိုအခန်းငယ်သည် “ခုနစ်ကျိပ်” နှင့်ဆိုင်သော ဒန်နီယလေ၏ သက်သေခံချက်၏ အမှန်တရားကို ဖွင့်လှစ်နားလည်ရန် အဓိက သော့ချက်များအနက် တစ်ခု ဖြစ်လာသည်။

“ညဦးနှင့် နံနက်အကြောင်းကို ဆိုထားသော ရူပါရုံသည် မှန်ကန်၏။ ထိုကကြောင့် ထိုရူပါရုံကို ပိတ်ထားလော့။ အကြောင်းမူကား ၎င်းသည် နရေကအများကြီးအတွက် ဖြစ်လိမ့်မည်။” ဒံယလေ ၈:၂၆။

နှစ်ဆယ့်ခြောက်ပိုဒ်တွင် “ညနခင်းများနှင့် နံနက်ခင်းများ၏ ရူပါရုံ” ဟူသောအရာမှာ mar’eh ရူပါရုံဖြစ်ပြီး၊ အဓိပ္ပာယ်မှာ “ပုံပေါ်ခြင်း” ဖြစ်သည်။ သို့ရာတွင် “ပိတ်ထားရမည့်” ရူပါရုံမှာ ပရောဖက်ပုဂ္ဂိုလ်မိုင်း၏ châzôn ရူပါရုံဖြစ်သည်။ “ညနခင်းများနှင့် နံနက်ခင်းများ” ဟူသော အသုံးအနှုန်းသည် ရူပါရုံနှစ်မျိုးအကွဲပြားမှု ကွာခြားမှုကို သီးခြားခွဲထုတ်၍ ဖော်ထုတ်ပြသသောအရာဖြစ်သည်။ ထိုသို့ပြောတွင် သမုမာကျမ်းစာ ပေါ်ပေါက်လာခြင်း၌ လူအချက်အလက်၏ အခန်းကဏ္ဍကို

ဖော်ပြသည့် နောက်ထပ် ဥပမာတစ်ခုကိုလည်း ပေးထားသည်။ ထိုလူအချက်အလက်တွင် သမုမာကျမ်းစာ၏ စကားတော်များကို မှတ်တမ်းတင်ခဲ့သော ပရောဖက်များသာမက၊ သမုမာကျမ်းစာကို ဘာသာပြန်ဆိုသူများလည်း ပါဝင်ကြသည်။ သမုမာကျမ်းစာသည် ခရစ်တော်ကဲ့သို့ပင် ဘုရားသဘာဝနှင့် လူသဘာဝ ပေါင်းစပ်ထားသည့်အရာကို ကိုယ်စားပြုသည်။ ထိုလူသဘာဝသည် အာဒံ အပစ်ကူးလွန်ပြီးနောက်မှ စ၍ သမိုင်းတစ်လျှောက် ဆင်းသက်လာကာ သမုမာကျမ်းစာကို မှတ်တမ်းတင်သူများနှင့် ဘာသာပြန်ဆိုသူများထံသို့လည်း ရောက်ရှိလာခဲ့သည်။ ခရစ်တော်နှင့် သမုမာကျမ်းစာတို့သည် နှစ်မျိုးလုံး ဘုရားသခင်၏ နှုတ်ကပတ်တော်ဖွဲ့ကပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စင်ကပြသန့်ရှင်း၏။ အကဲဖြတ်မှုကား ထိုပေါင်းစပ်မှုအတွင်းရှိ ဘုရားသဘာဝသည် အစဉ် လူ့ဇာတိ၌ တည်ရှိနေသော မည်သည့်ကန်သတ်ချက်များကိုမဆို အမဲပြ အုပ်ချုပ်လွှမ်းမိုးခဲ့သောကဲဖြင့် ဖြစ်သည်။

ယရှေခရစ်၏ကျွန်ဖွဲ့သော ပေါလုသည် တမန်တော်အဖွဲ့ ခေါ်တော်မူခြင်းခံရ၍ ဘုရားသခင်၏ ဧဝံဂေလိတရားအတွက် သီးခြားခွဲထားတော်မူခြင်းကိုခံရသောသူဖြစ်၏။ ထိုဧဝံဂေလိတရားကို ဘုရားသခင်သည် သန့်ရှင်းသောကျမ်းစာများ၌ မိမိ၏ ပရောဖက်များအားဖွင့် ရှင်းကတည်းက ကတိပြုတော်မူခဲ့၏။ ထိုတရားသည် ဇာတိအားဖွင့် ဒါဝိဒ်၏ အမျိုးအနွယ်မှ ဖြစ်လာတော်မူသော မိမိ၏သားတော်၊ ငါတို့၏သခင် ယရှေခရစ်အကဲဖြတ်ခြင်းဖြစ်၏။ ရာမ ၁:၁-၃။

“ညနနှင့် နံနက်” ဟူသော အသုံးအနှုန်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ အကျိုးမြဲမြဲ တွေ့ရပုံဖြင့် အခန်းငယ် နှစ်ဆယ့်ခြောက်၌ ရှိသကဲ့သို့ အမဲပြခြင်း “ညနနှင့် နံနက်” ဟူ၍သာ ဘာသာပြန်ထားသည်။ ထိုအတူ ကမ္ဘာဦးကျမ်း၌ ဖန်ဆင်းခြင်းအကဲဖြတ်ကို “ညနဖေဖြစ်၍ နံနက်ဖွဲ့လိမ့်မေ...” ဟူ၍ ထပ်တလဲလဲ ဖော်ပြထားသော နရောများ၌လည်း အလွန်မကဲပြားစွာ ထိုသို့ပင် ဘာသာပြန်ထားသည်။ အမှန်တကယ်အားဖြင့်၊ အချက်အလက်တိုင်း၌ မိမိနှင့်သက်ဆိုင်သော အရေးပါမှု ရှိသည် (ထိုအချက်ကို နားလည်ခြင်းသည် မရှိမဖြစ် အရေးကြီးသည်)။ သမုမာကျမ်းစာတစ်လျှောက်လုံးတွင် “ညနနှင့် နံနက်” ဟူသော အသုံးအနှုန်းကို “ညနနှင့် နံနက်” ဟူ၍ မဘာသာပြန်ဘဲ ထားသော တစ်ခုတည်းသော နရောမှာ ဒီယလေအခန်းကြီး ၈ ၏ အခန်းငယ် ၁၄ ပင် ဖြစ်သည်။ ထိုနရောတွင်သာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌သာ၊ “ညနနှင့် နံနက်” ဟူသော စကားစုကို ရိုးရိုး “ရက်များ” ဟူ၍သာ ဘာသာပြန်ထားသည်။

ထိုအခါ သူက ငါ့အား၊ “ရက်နှစ်ထောင်သုံးရာတိုင်အောင် ဖြစ်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနသည် သန့်စင်ခြင်းကို ခံရလိမ့်မည်” ဟု ပြော၏။ ဒီယလေ ၈:၁၄။

ထို့နောက် ဆယ့်နှစ်ပိုဒ်အကဲပြုတွင်၊ ဒီယလေကျမ်း၏ ထိုတူညီသောအခန်း၌ “ညနနှင့် နံနက်” ဟူသော ဟိုးဘရူးစကားစုကို အမဲပြခြင်း ဘာသာပြန်သကဲ့သို့ပင် ဘာသာပြန်ထားသည်။ သို့ရာတွင် အင်ဗင့်တီဇင်၏ အလယ်တိုင်နှင့် အခြေခံအုတ်မဖြစ်ဖြစ်သော ထိုပိုဒ်တွင်မူ၊ ထိုစကားစုကို ရိုးရိုးသာ “နရောများ” ဟု ဘာသာပြန်ထားသည်။ King James Bible ၏ ဘာသာပြန်သူတို့အား ထင်ရှားလှသော ဤကဲ့သို့သော ဆန့်ကျင်မှုတစ်ရပ်ကို ပြုလုပ်စေသော သဘောလွှမ်းမိုးမှုမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ သူတို့သည် နှစ်ဆယ့်ခြောက်ပိုဒ်၌ ထိုစကားစုကို သမုမာကျမ်းစာတစ်လျှောက်လုံးရှိ ထိုစကားစုပေါ်ပေါက်ရာ အခြေအကျိုးအားလုံးနှင့် ကိုက်ညီစွာ ဘာသာပြန်ခဲ့ကြသည်။ သို့သော် နှစ်ဆယ့်ခြောက်ပိုဒ်မတိုင်မီ ဆယ့်နှစ်ပိုဒ်အလို၊ တစ်ဆယ့်လေးပိုဒ်၌မူ၊ သူတို့၏ လူသားဆန့်ကျင် တစ်ဆယ့်သုံးပိုဒ်၏ မေးခွန်းအပေါ် အထူးကွဲပြားခြားနားသော ထင်ရှားချက်တစ်ရပ်ကို တင်ထားခဲ့သည်။ ထိုပုံဖြင့် တစ်ဆယ့်သုံးပိုဒ်၏ မေးခွန်းတွင် သမုမာကျမ်းစာထဲသို့ မထည့်သွင်းသင့်ခဲ့သော စကားလုံးတစ်လုံးဖြစ်သည့် (ယဇူပူဇော်ခြင်း) ကိုလည်း ပါဝင်စေခဲ့သည်။ ဘုရားသခင်သည် တစ်ဆယ့်လေးပိုဒ်ကို အလွန်နက်နဲ၍ ထူးခြားသီးသန့်သော နည်းလမ်းဖြင့် ထင်ရှားပေါ်လွင်နေစေလိုတော်မူခဲ့သည်။ ထိုသို့ ပြုတော်မူခြင်းအားဖြင့်လည်း၊ ဂါဗရုလအား

ဒံယလေနားလည်စရေန် ညွှန်ကပြီးထားခဲ့သေ အရာကို ကိုယ်တိုင် သတ်မှတ်ဖော်ပြာ်မူခဲ့သည်။

ဆယ့်ခါးကမ္ဘာကကျမ်းပိုဒ်တွင်၊ ယရေက ဂါဗရဲလအား ဒံယလေသည် ပရောဖက်ပုထြားသေ သမိုင်းကခြင်းဆိုင်ရာ châzôn ရှုပါရုံကို နားလည်လိုနသေော်လည်း၊ mar'eh ရှုပါရုံကို ဒံယလေအား နားလည်စရေန် အမိန့်ပေးတော်မူခဲ့သည်။ နှစ်ဆယ့်ခါးကမ္ဘာကကျမ်းပိုဒ်တွင် "ပတြာကပြီးခဲ့သေ ညနမေးနှင့် နံနက်များ၏ ရှုပါရုံ" သည် "မှန်ကန်" သည်ဟု ဆိုထားသည်။ châzôn ရှုပါရုံသည် ပရောဖက်ပုထြားသေ "မငြဲကွင်း" တစ်ခုဖွဲ့ခဲ့သော်လည်း၊ mar'eh ရှုပါရုံမှာ "ပတြာကပြီးခံခဲ့ရသေ" ရှုပါရုံဖွဲ့သည်။ အကခြင်းမှာ ၎င်းကို စကားဖြင့် ဖော်ပြခြာ်ဆိုင်သေကာခြင်း ဖြစ်သည်။ ပလ်မိုနီက "ညနမေးနှင့် နံနက်များ နှစ်ထောင်သုံးရာတိုင်အောင်၊ ထိုနောက် သန်ရှင်းရာဌာနသည် သန်စင်ခြင်းခံရလိမ့်မည်" ဟု ဆိုခဲ့သေ ဆယ့်လေးမတြာကကျမ်းပိုဒ်တွင် ၎င်းကို ပတြာဆိုင်ခင်းဖွဲ့သည်။ နှစ်ဆယ့်ခါးကမ္ဘာကကျမ်းပိုဒ်သည် "ညနမေးနှင့် နံနက်များ" ဟူသေ အသုံးအနှုန်းကို သုံး၍၊ ၎င်းသည် "ပတြာကပြီးခံခဲ့ရသေ" ရှုပါရုံဖွဲ့ကခြင်း ဖော်ပြကာ ဒံယလေ အခန်းကဏ္ဍ ၈ ထိရှိ ရှုပါရုံနှစ်ခုအကပြီး ကွဲပြားမှုကို သတ်မှတ်ဖော်ပြာ်ထားသည်။ ဒံယလေက "မငြဲ" ခဲ့ပါး၊ ဒံယလေက နားလည်လိုခဲ့သေ ပရောဖက်ပုထြားသေ သမိုင်းကခြင်းဆိုင်ရာ ရှုပါရုံသည်၊ ဒံယလေက "ကပြီး" ခဲ့သေ "ပတြာကပြီးခံခဲ့ရသေ" ရှုပါရုံနှင့် မတူပေ။ ထိုထက် အရေကဏ္ဍသည်မှာ၊ ဒံယလေက "ကပြီး" ခဲ့သေ ထိုရှုပါရုံပင် ဂါဗရဲလက ဒံယလေအား နားလည်စရေန် ဖော်ပြာ်မူခဲ့သေ ရှုပါရုံဖွဲ့ခဲ့သည်။

သန်ရှင်းသေကကျမ်းစာကို ရေးစပ်ရာတွင် ပါဝင်ခဲ့သေ လူသားရေးရာအရာသည် ဒံယလေအခန်းကဏ္ဍ ၈ တွင် "ဗျာဒိတ်ရှုပါရုံ" ဟူသေ စကားလုံးကို ဆယ်ကိမြ မှတ်တမ်းတင်ခဲ့ပါး၊ ထိုသို့ပုခြင်းအားဖြင့် "မငြဲခဲ့သေ" ဗျာဒိတ်ရှုပါရုံတစ်ခုနှင့် "ကပြီးခဲ့သေ" ဗျာဒိတ်ရှုပါရုံတစ်ခုတို့၏ ကွာခြားချက်ကို ဖုံးကွယ်ထားခဲ့သည်။ ထိုသို့ပုခြင်းအားဖြင့်၊ ခရစ်တော်၏ ရည်ရွယ်ချက်မှာ ဒံယလေက မိမိ "ကပြီးခဲ့သေ" ဗျာဒိတ်ရှုပါရုံကို နားလည်စရေန် ဖြစ်ပါး၊ မိမိ "မငြဲခဲ့သေ" ဗျာဒိတ်ရှုပါရုံကို နားလည်ခြင်းထက် ထိုအရာကို အထူးအလေးပေးထားကခြင်း ဖော်ပြာ်မူ အလေးထားမှုကိုလည်း မရှင်းလင်းစေခဲ့သည်။ ယခု ဂါဗရဲလသည် မိမိအပ်နှင်းခံထားသေ တာဝန်ကို ပည့်စုံစရေန် မည်သို့ဆောင်ရွက်သည်ကို ကျွန်ုပ်တို့ စဉ်းစားနိုင်ကပြာ်သည်။

ထိုသို့ သူသည် ငါရပ်နရောသို့ နီးကပ်လာ၏။ သူလာသေအခါ ငါသည် ကခြာ်ရွံ့၍ မျက်နှာချင်းမငြဲသို့ လဲကျ၏။ သို့သော် သူက ငါအား၊ "အချင်း လူသားသား၊ နားလည်လော့။ အကခြင်းမူကား ထိုရှုပါရုံသည် အဆုံးကာလနှင့် ဆိုင်၏" ဟု ဆို၏။ ယခု သူသည် ငါနှင့် စကားပြောစေ၍တွင် ငါသည် မျက်နှာချင်းမငြဲသို့ ငုံ့လျက် အလွန်နက်ရှိုင်းသေ အိပ်မေကျခင်းသို့ ကျရောက်လျက်ရှိ၏။ သို့သော် သူသည် ငါ့ကို ထိ၍ မတ်တပ်ရပ်စေ၏။ ထိုနောက် သူက၊ "ကည့်ရှုလော့၊ အမျက်တော်၏ အဆုံးကာလ၌ ဖြစ်မည့်အရာကို ငါသည် သင့်အား သိစေမည်။ အကခြင်းမူကား သတ်မှတ်ထားသေ ကာလ၌ အဆုံးသည် ရောက်မည်" ဟု ဆို၏။ ဒံယလေ ၈:၁၇-၁၉။

ယခု ဂါဗရဲလသည် မှန်ကန်သေ ညနမေးနှင့် နံနက်များ နှစ်ထောင်သုံးရာ၏ ရှုပါရုံကို ဒံယလေ နားလည်စရေန် မိမိ၏လုပ်ငန်းကို စတင်လသေသည်။ အရင်ဦးစွာ သူသည် ပရောဖက်ပုထြားမိုင်း၏ ရှုပါရုံဖွဲ့သေ châzôn ရှုပါရုံသည် "အဆုံးကာလ" ၌ ဖြစ်မည်ဟု ဒံယလေအား အသိပေးလသေသည်။ ထိုနောက် ဒံယလေသည် ပရောဖက်ပုထြားအိပ်မက်သဘာဝဖြင့် အိပ်လျက်ရှိစဉ် ဂါဗရဲလသည် ဒံယလေကို ထိ၍ မတ်တပ်ရပ်နိုင်စရေန် ထောင်မတ်စေ၏။ ထိုနောက် သူက "သင့်အား သိစေမည်" ဟု အသိပေးလသေသည်။

ထိုအရာသည် Palmoni (Christ) က၊ "Gabriel၊ ညဦးနှင့် နံနက်များ၏ mar'eh ရှုပါရုံကို ကြိုသူနားလည်စပေါ" ဟု မိန့်တော်မူသေအခါ Gabriel အား ပုထြားပေးတော်မူခဲ့သေ အရာပင်ဖြစ်သည်။ Gabriel က မိမိသည် ဒံယလေအား "အမျက်တော်၏ အဆုံးကာလ၌

ဖဏ္ဍိလာမည့်အရာကို သိစမေည်” ဟု ဆိုသည်။ ထိုအရာပင် ရှိနေ၏။ ထိုအရာသည် Leviticus နှစ်ဆယ့်ခြောက် အခန်းရှိ “ခုနစ်ကျိမြီ” ပင်ဖဏ္ဍိသည်။ ၎င်းကို Gabriel က ပရောဖက်များအား ထပ်ခါတလဲလဲ သက်သေခံစေ၍ မိမိတို့၏ ရှေးသားချက်များ၌ အသုံးပြုစေခဲ့သော ပရောဖက်ပုဂ္ဂိုလ်တို့အားဖဏ္ဍိ ဖုံးကွယ်ထားခြင်းဖြစ်သည်။ ထိုနည်းလမ်းမှာ “line upon line, here a little and there a little” ဟူသော နည်းလမ်းပင် ဖြစ်သည်။

“Daniel and the Revelation အပေါ် အတွဲများ” ဟူသော စာအုပ်တွင် Uriah Smith က (အက်ဒ်ဗင်တစ်တို့အားလုံးသာမက၊ ၎င်းတို့၏ အိမ်နီးချင်းများပင် သိကျွမ်းရင်းနှီးထားသင့်သော စာအုပ်ဖြစ်သည်) ဒီယလေ အခန်း ၈ ၏ အခန်းငယ် ၁၇ မှ ၁၉ အထိအပေါ် အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။

“သတ်မှတ်ထားသောအချိန်၌ အဆုံးသည် ဖြစ်လိမ့်မည်ဟု၊ ထိုပင် အမျက်တော်၏ နောက်ဆုံးအဆုံး၌ ဖြစ်မည့်အရာကို သူ့အား သိစမေည်ဟု ဆိုသော အထွေထွေဖော်ပြချက်တစ်ရပ်ဖြစ်၍၊ ထိုသူသည် ရှုပါရုံ၏ အနက်ဖွင့်ဆိုချက်သို့ ဝင်ရောက်လေသည်။ ‘အမျက်တော်’ ဟူသည် အချိန်ကာလတစ်ရပ်ကို လွှမ်းမိုးသောအရာအဖြစ် နားလည်ရမည်။ မည်သည့်အချိန်ကာလနည်း။ ဘုရားသခင်သည် ကုသရလေလူမျိုးတော်အား သူတို့၏ ဒုစရိုက်ကြောင့် မိမိ၏ အမျက်တော်ကို သူတို့အပေါ် သွန်းလောင်းမည်ဟု မိန့်တော်မူခဲ့၏။ ထိုသို့ဖဏ္ဍိ ‘အမေမပြုသော ကုသရလေ၏ အညစ်အကင်းမင်းသား’ နှင့်စပ်လျဉ်း၍ ညွှန်ကြားတော်မူခဲ့သည်။ ‘ခေါင်းစည်းကို ဖယ်ရှားလော့၊ သရဖူကို ချွတ်လော့။ ... ငါသည် ၎င်းကို လှန်ပစ်မည်၊ လှန်ပစ်မည်၊ လှန်ပစ်မည်။ ၎င်းသည် မရှိတော့ဘဲ နှမေည်။ ၎င်းနှင့်ဆိုင်သော အခွင့်အရေးရှိသူ ရောက်လာသည်အထိပင် ဖြစ်၏။ ထိုနောက် ငါသည် ၎င်းကို ထိုသူအား ပေးမည်။’ Ezekiel 21:25-27, 31.”

“ဤသည်မှာ ဘုရားသခင်၏ ပဋိညာဉ်တော်ခံ လူမျိုးအပေါ်၌ ကိုယ်တော်၏ အမျက်တော်ကျရောက်နေသော ကာလဖြစ်သည်။ သန့်ရှင်းရာဌာနနှင့် စစ်တပ်တို့ကို နင်းချခံရမည့် ကာလလည်း ဖြစ်သည်။ ကုသရလေသည် ဗာဗုလုံနီနိဇ်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်သောအခါ ဦးထုပ်တော်ကို ဖယ်ရှားခြင်းခံရ၍ သရဖူကိုလည်း ချွတ်ယူခြင်းခံရ၏။ ထိုနောက် မဒိနှင့် ပရောဖက်တို့အားဖဏ္ဍိ တစ်ဖန် လှန်လှေဖျက်ဆီးခြင်းခံရ၏။ ထိုနောက် ဂရိတို့အားဖဏ္ဍိ တစ်ဖန်၊ ထိုနောက် ရောမတို့အားဖဏ္ဍိ တစ်ဖန် လှန်လှေဖျက်ဆီးခြင်းခံရ၏။ ဤအရာသည် ပရောဖက်က ထိုစကားကို သုံးကျိမြီ ထပ်မံပြောဆိုထားခြင်းနှင့် ကိုက်ညီလေသည်။ ထိုနောက် ယုဒလူတို့သည် ခရစ်တော်ကို ငြင်းပယ်ခဲ့သဖြင့် မကပြီ မြေကြီးမြှုပ်နှံအနံ့အပဋိသို့ ပျံ့နှံ့ကာ ပြန်ကျသွားကုန်၏။ ထိုပင် ဝိညာဉ်ရှေးရာ ကုသရလေသည် စာသားအတိုင်း အမျိုးအနွယ်၏ အရပ်ကို အစားထိုးယူလိုက်၏။ သို့ရာတွင် သူတို့သည် မြေကြီးခိုင်ရာ အာဏာများ၏ အုပ်စိုးမှုအောက်၌ ရှိနေကြပြီ။ ဒါဝိဒ်၏ ရာဇပလ္လင်ကို တစ်ဖန် တည်ထောင်မည့်အချိန်တိုင်အောင်၊ ယင်းပလ္လင်၏ တရားဝင် အမှုဆောင်ခံသူ၊ မရေ့ယ၊ ငြိမ်သက်ခြင်း၏ မင်းသား ကြွလာမည့်အချိန်တိုင်အောင် ထိုအခြေအနေ၌ ရှိနေကြမည်။ ထိုအခါ ယင်းရာဇပလ္လင်ကို ကိုယ်တော်အား ပေးအပ်ကြမိမည်။ ထိုအခါ အမျက်တော်သည် ရပ်စဲသွားလိမ့်မည်။ ဤကာလ၏ နောက်ဆုံးအဆုံးပိုင်း၌ အဘယ်အရာ ဖြစ်ပျက်မည်ကို ယခု ကောင်းကင်တမန်သည် ဒီယလေအား သိစေရန် ဖြစ်၏။” Uriah Smith, Daniel and the Revelation, 201, 202.

Smith သတ်မှတ်ဖော်ပြသော “အမျက်တော်” သည် မနာရုဂေါ့ အာရုရီတို့က ဗာဗုလုံသို့ ခေါ်ဆောင်သွားခဲ့သည့် ဘီစီ 677 ခုနှစ်တွင် စတင်ခဲ့သည်။ ကံမကောင်းစွာဖဏ္ဍိ Smith သည် ဘီစီ 586 ခုနှစ်တွင် ဒေဗက်ယာ ပြုပြင်ကျခဲ့ခြင်းကို ယူ၍ ထိုအရာကို ဆယ်ကိုးပိုဒ်ရှိ “အမျက်တော်” ကာလ၏ အစအဖြစ် သတ်မှတ်ထားသည်။ Smith သည် ထိုပိုဒ်တွင် “အမျက်တော်၏ နောက်ဆုံးအဆုံး” ဟု ဖော်ပြထားသည်မှာ အဘယ်အဓိပ္ပာယ်ရှိသည်ကို လုံးဝ မကိုင်တွယ်ပေ။ သူသည် ထိုစကားလုံးကို ရိုးရိုး

“အမျက်တော်” ဟူ၍သာ သဘောထားသည်။ သို့သော် “အမျက်တော်၏ နှောက်ဆုံးအဆုံး” ရှိသည်ဆိုလျှင် သဒ္ဒါနှင့် ယူဆီ(ဗီဇဒေအရ အနည်းဆုံး “အမျက်တော်၏ ပထမအဆုံး” လည်း ရှိရမည်ဟု တောင်းဆိုသည်။ Smith သည် သိမ်းသွားခြင်း နှစ်ခုနှစ်ဆယ်ကာလသည် ဘီစီ 606 ခုနှစ်တွင် ယဟောယာကိမ်ကို ဆန့်ကျင်၍ နပေဒဒနဇော၏ ပထမဆုံး တိုက်ခိုက်မှုဖြင့် စတင်ခဲ့ကြောင်း သိရှိခဲ့သော်လည်း၊ အမျက်တော်ကာလ၏ အစကိုမူ ယုဒနိုင်ငံ၏ နှောက်ဆုံးမင်းကြီးဖြစ်သော ဇဒေကိယာကို ဆန့်ကျင်၍ ပုဂ္ဂလိပ်ခဲ့သည့် နပေဒဒနဇော၏ တတိယမကြောက် တိုက်ခိုက်မှုမှ စတင်သည်ဟု သတ်မှတ်ခဲ့သည်။

“အခြားမည်သည့် ပရောဖက်၏ အစောပိုင်းအသက်တာထက်မဆို သူ[ဒံယလေ]၏ အစောပိုင်းအသက်တာအကြောင်းကို ပိုမိုအသေးစိတ်မှတ်တမ်းတင်ထားသည်ဖြစ်သော်လည်း၊ သူ၏ မွေးဖွားခြင်းနှင့် မျိုးရိုးစဉ်ဆက်တို့မှာ လုံးဝ မထင်ရှားအောင် ဖုံးကွယ်လျက်ရှိသည်။ သို့ရာတွင် သူသည် တစ်ဝင်မျိုးရိုးမှ ဖြစ်ကြောင်း၊ ထိုအချိန်တွင် အလွန်များပြားလာခဲ့သော ဒါဝီဒ်အိမ်တော်မှ ဖြစ်နိုင်ကြောင်းသာ သိရှိရသည်။ သူသည် ဗာဗုလုန်ဘုရင် နပေဒဒနဇော၏ ပထမနှစ်၊ ယုဒ၏ မငြိမ်ငြိမ်သော ဖမ်းဆီးခံရသူများအနက် တစ်ဦးအဖြစ် ပထမဆုံး ပေါ်လာသည်။ ထိုကာလသည် ခရစ်မပေါ်မီ 606 ခုနှစ်၊ ခုနှစ်ဆယ်နှစ် ဖမ်းဆီးခံရခြင်းကာလ၏ အစပျံ့နှံ့နေကြောင်း ယရေမိနှင့် ဟဗကုကုတ်တို့သည် ထိုအချိန်၌ပင် မိမိတို့၏ ပရောဖက်ပျံ့နှံ့မှုများကို ဟောပြောလျက် ရှိနေကြောင်းသည်။ ယဇေကျလေသည် မကဗြိမိနဇော စတင်ခဲ့ပြီး၊ ထိုထက် အနည်းငယ်နောက်တွင် ဩဗဒိလည်း စတင်ခဲ့သည်။ သို့သော် ဤပရောဖက်နှစ်ဦးစလုံးသည် ဒံယလေ၏ ရှည်လျား၍ ဂုဏ်တောက်ပခြင်းသော အမှုဆောင်ဘဝ၏ နိဂုံးမတိုင်မီ နှစ်ပေါင်းများစွာကပင် မိမိတို့၏ အမှုကို ပြီးဆုံးခဲ့ကြသည်။ သူ၏နောက်တွင် ပရောဖက် သုံးဦးသာ ရှိခဲ့ကြသည်။ ဟဂုဂဲနှင့် ဇကုခရိတို့သည် ခရစ်မပေါ်မီ 520-518 ခုနှစ်များအတွင်း တစ်ပြိုင်နက်တည်း အချိန်တိုအတွင်း ပရောဖက်အမှုကို ဆောင်ရွက်ခဲ့ကြပြီး၊ မမှမဟောင်းကျမ်း၏ နှောက်ဆုံးပရောဖက်ဖြစ်သော မာလခိသည် ခရစ်မပေါ်မီ 397 ခုနှစ်ဝန်းကျင်၌ အချိန်အနည်းငယ် ထင်ရှားခဲ့သည်။” Uriah Smith, Daniel and the Revelation, 19.

စမစ်သည် ဆယ့်ကိုးချက်ရှိ “အမျက်တော်” ကို အချိန်ကာလတစ်ရပ်အဖြစ် မှန်ကန်စွာ ခွဲခြားသိမြင်ခဲ့သည်။ ထိုအချိန်ကာလကိုလည်း ဒံယလေ ၈:၁၃ နှင့် ကိုက်ညီသကဲ့သို့ သန်ရှင်းရာဌာနနှင့် အလုံးအရင်းတို့ကို နင်းချခေါ်ခြင်းကာလအဖြစ် မှန်ကန်စွာ သတ်မှတ်ခဲ့ပြီး၊ ၎င်း၏ အဆုံးသတ်အမှတ်ကိုလည်း 1844 ခုနှစ်၊ အောက်တိုဘာ 22 ရက်အဖြစ် မှန်ကန်စွာ သတ်မှတ်ခဲ့သည်။

စမစ်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် မှန်ကန်ခဲ့သော်လည်း၊ ပရောဖက်ပျံ့နှံ့မှုဆိုင်ရာ အသုံးချမှုများ၌ သူ၏ လက္ခဏာရပ်ဖြစ်သော အရာကို ပုဂ္ဂလိပ်ခင်းအားဖြင့် အမှန်တရားကို လွဲချွတ်ခဲ့သည်။ သူသည် ပရောဖက်ပျံ့နှံ့မှုဆိုင်ရာ နှုတ်ကပတ်တော်ကို သမိုင်းအပေါ် မိမိ၏ နားလည်မှုကို လမ်းညွှန်စေမည့်အစား၊ သမိုင်းကို ပရောဖက်ပျံ့နှံ့မှုဆိုင်ရာ နှုတ်ကပတ်တော်အပေါ် မိမိ၏ အနက်ဖော်ပျံ့နှံ့မှုကို လမ်းညွှန်စေခဲ့သည်။ ကျွန်ုပ်တို့သည် ပရောဖက်ပျံ့နှံ့မှုဆိုင်ရာ သမိုင်းကို သမုမာကျမ်းစာက သတ်မှတ်ဖော်ပြစေမည်ဆိုလျှင်၊ ထိုအခါ သမိုင်းကို ချဉ်းကပ်ရန် မှန်ကန်သော အချက်အလက်များကို ရရှိကြမည်ဖြစ်သည်။

သမုမာကျမ်းစာသည် လူတစ်ဦးသည် မည်သူအားဖြင့် အနိုင်ယူခံရသနည်း၊ ထိုသူ၏ အစခေမဖြစ်သည်ဟု သွန်သင်ထားသည်။

လွတ်လပ်ခြင်းကို သူတို့က ထိုသူများအား ကတိပေးကြသော်လည်း၊ သူတို့ကိုယ်တိုင်သည် ဖောက်ပြန်ပျက်စီးခြင်း၏ ကျွန်ုပ်တို့အားဖြင့် ကြားကြား၊ အကြောင်းမူကား လူသည် မည်သည့်အရာအားဖြင့် အနိုင်ယူခြင်းခံရသနည်း၊ ထိုအရာ၏ ကျွန်ုပ်တို့အပိုင် သူသည် ကျရောက်ရ၏။ ၂ ပတေရု ၂:၁၉။

နှစ်နှစ်ထောင်ငါးရာနှစ်ဆယ်နှစ်နှင့် ညီမျှပြီး ထိုကာလသည် သချောပေါက် လဝေဝတုတရာကျမ်း နှစ်ဆယ့်ခြောက်တွင် ဖော်ပြထားသော “ခုနစ်ကိမြ” ပင် ဖြစ်သည်။ ၁၈၄၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ထိုကာလပိုင်းဆုံးခြားက ဒံယလေအား နှစ်ထောင်သုံးရာ ညနှင့် နံနက်တို့၏ “mar'eh vision” အတွက် ဒုတိယသက်သေတစ်ပါးကို ပေးခဲ့သည်။

ဂါဗရိလသည် ထိုရူပါရုံကို ဒံယလေ နားလည်စေရန် အမိန့်ပေးခဲ့ခဲ့ရပြီး ဂါဗရိလပုဂ္ဂိုလ်ခွဲသည့်အရာမှာ 1844 ခုနှစ်၊ အောက်တိုဘာ 22 ရက် ဟူသော အဆုံးသတ်ရက်စွဲအတွက် ဒုတိယသက်သေတစ်ရပ်ကို ပေးအပ်ခြင်းဖြစ်သည်။ ထိုသူသည် အချိန်နှင့်ဆိုင်သော ပရောဖက်ပုဂ္ဂိုလ်နှစ်ရပ်လုံး၏ ပညာစုံမည့်ရက်စွဲကို အတည်ပြုရန် ဒုတိယသက်သေတစ်ရပ်ကိုသာ ပေးခဲ့သည်မဟုတ်ဘဲ၊ Smith က မှန်ကန်စွာ ထောက်ပံ့သကဲ့သို့ 1844 နှင့် ဆက်စပ်သော ဒုတိယသက်သေ၏ အချိန်ကာလသည် သန့်ရှင်းရာဌာနနှင့် စစ်တပ်ကို နင်းချခေရမည့်ကာလဖြစ်ကြောင်း အခန်းငယ် 13 တွင် သတ်မှတ်ဖော်ပြထားပြီးဖြစ်သည်။ အခန်းငယ် 13 တွင် မေးထားသော မေးခွန်းမှာ “နိစစအမှု၊ ဖျက်ဆီးခြင်း၏ လွန်ကျူးမှု၊ သန့်ရှင်းရာဌာနနှင့် စစ်တပ်တို့ကို နင်းချစေခြင်းတို့နှင့်ဆိုင်သော ရူပါရုံသည် အချိန်မည်မျှ ကြာမည်နည်း” ဟူ၍ဖြစ်သည်။ ထိုအချိန်ကာလသည် ဝတ်ပြုရာကျမ်း Leviticus နှစ်ဆယ့်ခြောက်၌ ဖော်ပြထားသော “ခုနစ်ကိမြ” ပင်ဖြစ်သည်။

Smith သည် မမြင်ခဲ့သော်လည်းကောင်း၊ သို့မဟုတ် ထင်ရှားစွာ သတ်မှတ်ဖော်ပြခြင်းကို ရှောင်ရှားခဲ့သော်လည်းကောင်း ဖြစ်သည့်အရာမှာ၊ ဆယ်ကိုးပိုဒ်ရို “အမျက်တော်” သည် ထိုအမျက်တော်၏ “နောက်ဆုံးအဆုံးသတ်” ဖြစ်သည်ဆိုသော အချက်ပင် ဖြစ်သည်။ “နောက်ဆုံး” ဟူသည်ရိုလျှင် “ပထမ” လည်း ရှိရမည်ဖြစ်ပြီး ဒံယလေသည် “ပထမအမျက်တော်” သည် မည်သည့်အချိန်၌ အဆုံးသတ်ခဲ့သည်ကို အခန်းကိုးရာ တွင် ဖော်ပြထားသည်။ ထိုတွင် သူသည် အမှောင်ခေတ်များအတွင်း အုပ်စိုးခဲ့သော ပုပ်ရဟန်းမင်းအာဏာကို ရည်ညွှန်းဖော်ပြပြီး ထိုပုပ်ရဟန်းမင်းအာဏာသည် အမျက်တော် ပြီးစီးသည်အထိ၊ သို့မဟုတ် အဆုံးသတ်သည်အထိ အောင်မြင်ကြီးပွားမည်ဟု ဆိုထားသည်။

ရှင်ဘုရင်သည် မိမိအလိုရှိသမျှအတိုင်း ပုမြည်။ သူသည် မိမိကိုယ်ကို ချီးမြှောက်၍ ဘုရားအသီးသီးထက် မိမိကို ကြီးမြတ်စေမည်။ ဘုရားတကာတို့၏ ဘုရားကို ဆန့်ကျင်၍ အံ့ဖွယ်သောစကားတို့ကို ပြောမည်။ အမျက်တော်ပည့်စုံသည်တိုင်အောင်လည်း အောင်မြင်မည်။ အကခြင်းမူကား ဆုံးဖြတ်ထားသောအရာသည် ဖြစ်ရမည်။ ဒံယလေ 11:36။

အခန်းငယ် ၃၆ ကို တမန်တော် ပေါလုက သက်သာလောနိတ်အသင်းတော်သို့ ပေးပို့သော ဒုတိယပေးစာ၌ အဓိပ္ပာယ်ပန်ဆိုထားသော အခန်းငယ်ဖြစ်သည်ဟု ကျယ်ကျယ်ပန်ပန် နားလည်ထားကြသည်။

မည်သည့်နည်းလမ်းဖြင့်မျှ အဘယ်သူမျှ သင်တို့ကို မလှည့်ဖျားစေနှင့်။ အကခြင်းမူကား၊ ပထမဦးစွာ ယုံကြည်ခြင်းမှ လွဲချော်ခြင်းဖြစ်ပေါ်လာ၍၊ ဒုတိယရိုက်၏လူ၊ ဖျက်ဆီးခြင်း၏သား ပေါ်ထင်ရှားလာခြင်းမရှိမချင်း ထိုနည်းသည် မရောက်လာနိုင်။ ထိုသူသည် ဘုရားဟု ခေါ်ဝေါ်သမျှသောအရာအားလုံးနှင့် ကိုးကွယ်ခြင်းခံရသမျှသောအရာအားလုံးတို့ကို ဆန့်ကျင်၍ မိမိကိုယ်ကို ထိုအရာအားလုံးထက် မျှောက်တင်လျက်၊ ထိုကခြင်း မိမိကိုယ်ကို ဘုရားဖြစ်သည်ဟု ပြောလျက် ဘုရားသခင်၏ဗိမာန်တော်၌ ဘုရားကဲ့သို့ ထိုင်နေ၏။ 2 သက်သာလောနိတ် 2:3, 4။

“အပူရီ၏လူ” ဟု ပေါလုက ခေါ်ဆိုထားသောသူ၊ “ပျက်စီးခြင်း၏သား” လည်းဖြစ်သောသူ၊ “ဘုရားဟု ခေါ်ဝေါ်သမျှ၊ သို့မဟုတ် ကိုးကွယ်ခြင်းခံရသမျှအရာအားလုံးအပေါ်တွင် မိမိကိုယ်ကို ဆန့်ကျင်၍ ချီးမြှောက်တင်မြှောက်သောသူ” သည်လည်း “မိမိအလိုရှိသည့်အတိုင်း ပုမြည်မည်၊ မိမိကိုယ်ကို ချီးမြှောက်၍ ဘုရားအပေါင်းတို့အပေါ်တွင် မိမိကိုယ်ကို ကြီးမြတ်စေလိုမည်” ဟု ဆိုထားသော

“မင်းကျီး” ပင် ဖြစ်သည်။ ကျမ်းပိုဒ်နှစ်ခုစလုံးသည် ရုဇာမပုပ်ရဟန်းမင်းကို ရည်ညွှန်းသည်။ ဒိယလောက ပုပ်ရဟန်းမင်းသည် “အမျက်ဒေါသ ပညြ့်စုံသည်တိုင်အောင်” အောင်မြင်ချမ်းသာလိမ့်မည်ဟု ရေးထားသည်။ ယင်း၏အနက်မှာ ရှေးသူ တွန်းတင်တိုးတက်သွားမည်ဟု ဆိုလိုသည်။ သုံးဆယ့်ခြောက်ပိုဒ်ရှိ အမျက်ဒေါသသည် “သတ်မှတ်ထား” ပြီးသား ဖြစ်ခဲ့သည်။ “သတ်မှတ်ထား” ဟူသော စကားလုံး၏ အနက်မှာ “ဒဏ်ရာပေးသည်” ဖြစ်သည်။

၁၇၉၈ ခုနှစ်တွင် ပုပ်ရဟန်းမင်းအာဏာစနစ်သည် ၎င်း၏ “သစေတော်သော ဒဏ်ရာ” ကို ခံခဲ့ရပြီး ထိုအချိန်တွင် “ပထမ အမျက်တော်” သည် ပါးစိုးသွားခဲ့သည်။ သို့မဟုတ် အဆုံးသတ်သွားခဲ့သည်။ “ပါးစိုးသည်” ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ အဆုံးသတ်သည် သို့မဟုတ် ရပ်စဲသည် ဟူ၍ ဖြစ်သည်။ အခန်းကျိး၈၊ အခန်းငယ် ၁၉ တွင် ဖော်ပြထားသော “အမျက်တော်” ၏ အဆုံးသည် သန်ရှင်းရာဌာနနှင့် စစ်တပ်ကို နှင်းချပျောက်ဆီးခံရမည့် ကာလ၏ အဆုံးကို ညွှန်ပေးခဲ့သည်။ ထိုကာလသည် ၁၈၄၄ ခုနှစ်တွင် အဆုံးသတ်ခဲ့သော်လည်း၊ “ပထမ” အမျက်တော်သည် ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။

“နောက်ဆုံးသော အမျက်တော်” သည် ခရစ်မတိုင်မီ ၆၇၇ ခုနှစ်တွင် ရှုရီလူတို့က မနာရမောင်းကို ဗာဗုလုန်သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် နှစ်ပေါင်း နှစ်ထောင်ငါးရာနှစ်ဆယ် ပညြ့်သော ၁၈၄၄ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။ “ပထမ” အမျက်တော်သည် ခရစ်မတိုင်မီ ၇၂၃ ခုနှစ်တွင် ရှုရီလူတို့က ဣသရေလမြောက်နိုင်ငံကို ကျွန်ဘဝသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် နှစ်ပေါင်း နှစ်ထောင်ငါးရာနှစ်ဆယ် ပညြ့်သော ၁၇၉၈ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။

ဒိယလောကျမ်း၌ ဖုံးကွယ်ထားသော “ခုနစ်ကာလ” အကြောင်းကို ထပ်မံ၍ ဆိုရန်ရှိသေးပြီး ထိုအကြောင်းကို နောက်လာမည့် ကျွန်ုပ်တို့၏ ဆောင်းပါးတွင် ဆွေးနွေးတင်ပြမည်။

“လောဒိကိယအသင်းတော်၏ ကောင်းကင်တမန်ထံသို့ ရေးလေ့။ ဤအရာများကို အာမင်ဖရိတ်တော်မူသောသူ၊ သစ္စာရှိ၍ မှန်ကန်သော သက်သေခံတော်မူသောသူ၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းအစဦးဖရိတ်တော်မူသောသူက မိန့်တော်မူ၏။ သင်၏ အကျင့်တို့ကို ငါသိ၏။ သင်သည် အေးလည်းမဟုတ်၊ ပူလည်းမဟုတ်။ သင်သည် အေးသော်လည်းကောင်း၊ ပူသော်လည်းကောင်း ဖြစ်စေလို၏။ ထိုကံဖြင့် သင်သည် နွေးထွေးရုံမျှသာဖြစ်၍၊ အေးလည်းမဟုတ်၊ ပူလည်းမဟုတ်သောကံဖြင့်၊ ငါသည် သင့်ကို ငါ၏နတ်မှ အန်ထုတ်မည်။ အကံဖြင့်မူကား သင်က၊ ငါသည် ချမ်းသာ၏။ ဥစ္စာပစ္စည်းများစွာ ရရှိပညြ့်စုံလျက်ရှိ၏။ အဘယ်အရာကိုမျှ မလိုအပ်ဟု ဆို၏။ သို့ရာတွင် သင်သည် ကိုယ်တိုင် ဒုက္ခခင်းရုံရသူ၊ သနားဖွယ်ကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်မမမြဲသောသူ၊ အဝတ်မဲ့သောသူ ဖြစ်ကံဖြင့်ကို မသိ။”

“ဤနရောဌ သခင်သည် မိမိခေါ်တော်မူ၍ လူများကို သတိပေးစေရန် ခန့်ထားသော အမှုတော်ဆောင်များက မိမိလူမျိုးထံ ဆောင်ယူရမည့် သတင်းစကားသည် ငြိမ်သက်ခြင်းနှင့် ဘေးကင်းလုံခြုံမှု၏ သတင်းစကား မဟုတ်ကံဖြင့် ကျွန်ုပ်တို့အား ပညြ့်တော်မူ၏။ ထိုသတင်းစကားသည် သဘာဝတရားပိုင်းဆိုင်ရာသာ ဖြစ်သည်မဟုတ်ဘဲ၊ အသေးစိတ်အရာရာတိုင်းတွင် လက်တွဲကျသော သတင်းစကားဖြစ်၏။ ဘုရားသခင်၏ လူမျိုးသည် လောဒိကိယအသင်းတော်ထံသို့ ပေးသော သတင်းစကားတွင် ဇာတိသဘာဝဆိုင်ရာ လုံခြုံမှုအခြေအနေ၌ ရှိသကဲ့သို့ ဖော်ပြခြင်းဖြစ်သည်။ သူတို့သည် ဝိညာဉ်ရေးဆိုင်ရာ အောင်မြင်တက်မြောက်မှုအခြေအနေ မမြဲမြံသော တစ်ရပ်၌ မိမိတို့ ရှိနေကပြန်သည်ဟု ယုံကြည်လျက် သက်သာအေးချမ်းစွာ နေကြ၏။ ‘သင်က၊ ငါသည် ချမ်းသာကျပြီ’၏။ ဥစ္စာပစ္စည်း များပြား၏။ အဘယ်အရာကိုမျှ မလိုအပ်တော့ဟု ဆိုလျက်၊ သင်သည် ဆင်းရဲညံ့ငယ်သောသူ၊ သနားဖွယ်သောသူ၊ ဆင်းရဲသောသူ၊ မျက်စိကန်းသောသူ၊ အဝတ်မဲ့သောသူ ဖြစ်သည်ကို မသိ။”

“လူတို့၏စိတ်နှလုံးများအပေါ်သို့ ကျရောက်နိုင်သည့် လှည့်ဖြားမှုတို့အနက်၊ သူတို့သည် အလုံးစုံမှားယွင်းနေကေပြန်လည်း မိမိတို့မှန်ကန်သည်ဟု ယုံကြည်စိတ်ချအငြိမ်းထက် ကြီးမြားသော လှည့်ဖြားမှုသည် အဘယ်ရှိနိုင်မည်နည်း။ စစ်မှန်သော သက်သေခံတော်၏ သတင်းစကားသည် ဘုရားသခင်၏ လူမျိုးတော်ကို ဝမ်းနည်းဖွယ် လှည့်ဖြားမှုတစ်ရပ်အတွင်းတွင် တွေ့ရှိရသော်လည်း၊ ထိုလှည့်ဖြားမှုအတွင်း၌ပင် သူတို့သည် ရိုးသားကြသည်။ မိမိတို့၏ အခြေအနေသည် ဘုရားသခင်၏ မျက်မှောက်တော်၌ အလွန်ဆိုးရွားလှသည်ကို သူတို့မသိကြ။ မိမိတို့သည် ဝိညာဉ်ရေးရာအခြေအနေ မမြေ့မြတ်တော်မူသော အနာအထား၌ ရှိနေကေပြန်သည်ဟု မိမိတို့ကိုယ်ကို ချီးမွမ်းလျက်ရှိကြပြန်။ စစ်မှန်သော သက်သေခံတော်၏ သတင်းစကားသည် သူတို့၏ ဝိညာဉ်ရေးရာမျက်စိကန်းမှု၊ ဆင်းရဲမှု၊ နှင့် အလွန်မင်္ဂလာကင်းမဲ့သည့် အခြေအနေတို့ဖြစ်သော မိမိတို့၏ စစ်မှန်သော အခြေအနေကို တွန်လုပ်ဖွယ် ပြစ်တင်ဖော်ပြချက်ဖြင့် သူတို့၏ လုံခြုံစိတ်ချမှုကို ချိုးဖောက်ပစ်သည်။ ထိုသက်သေခံချက်သည် ဤမျှ အပင်းအထန်၊ ဤမျှ စူးရှသောကေဖြင့် အမှားမဖြစ်နိုင်ပေ။ အကဲဖြတ်မှုမှ မိန့်တော်မူသည် စစ်မှန်သော သက်သေခံတော် ဖြစ်တော်မူပြီး ကိုယ်တော်၏ သက်သေခံချက်သည် မှန်ကန်ရမည်ဖြစ်သောကေဖြင့်တည်း။” Testimonies, volume 3, 252.